



STATE OF MICHIGAN

OFFICE OF THE GOVERNOR

LANSING

GRETCHEN WHITMER  
GOVERNOR

GARLIN GILCHRIST II  
LT. GOVERNOR

### စီမံခန့်ခွဲရေးအမိန့် အမှတ် ၂၀၂၀-၄၇

#### အချို့သောယာဉ်မောင်းလိုင်စင်များ၊ ပြည်နယ်မှတ်ပုံတင်ကန်များ နှင့် ယာဉ်မှတ်ပုံတင်ခြင်းများ၏ တရားဝင်မှုသက်တမ်းကို ယာယီထပ်တိုးခြင်း

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) သည် အပြင်းအထန်ဖျားနာခြင်း သို့မဟုတ် သေဆုံးခြင်းကို ဖြစ်စေနိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပါသည်။ ၎င်းသည် ယခင်က လူများတွင်မတွေ့ရသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်အသစ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ကာ တစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်ပါသည်။ လက်ရှိတွင် ထိုရောဂါအတွက် အတည်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် တိုက်ဖျက်ကုသနည်းမျိုး မရှိသေးပါ။

၂၀၂၀ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် မီချီဂန်ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုများဌာနသည် မီချီဂန်တွင် ပထမဆုံး COVID-19 ဖြစ်စဉ်နှစ်ခုကို စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါရက်တစ်ရက်တည်းတွင် ကျွန်ုပ်တို့သည် အမိန့်ကြော်ငြာစာအမှတ် ၂၀၂၀-၄ ကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအမိန့်စာတွင် ၁၉၆၃ခုနှစ် မီချီဂန် ဖွဲ့စည်းပုံဥပဒေ အခန်း ၅ အပိုင်း ၁၊ အရေးပေါ် စီမံဆောင်ရွက်ရေး

ဥပဒေ 1976 PA 390 ၊ ပြင်ဆင်ချက်အဖြစ် MCL 30.401-.421 နှင့် ၁၉၄၅ခုနှစ် အစိုးရအရေးပေါ်လုပ်ပိုင်ခွင့်အာဏာများဥပဒေ 1945 PA 302 ၊ ပြင်ဆင်ချက်အဖြစ် MCL 10.31-.33 အောက်တွင် မီချီဂန်ပြည်နယ်တစ်ဝှမ်းလုံးကို အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။

ယခု ရက်သတ္တပါတ် ၃ ပါတ်အတွင်း မီချီဂန်ပြည်နယ်တစ်ဝှမ်းလုံးတွင် မိုင်းရပ်စ်ယုံ့နုံ့နေပြီး ရာနှင့်ချီသော သေဆုံးမှုများ၊ ထောင်နှင့်ချီသော အတည်ပြုလူနာများနှင့် ပြည်နယ်၏ စီးပွားရေး ၊ မိသားစုများ ၊ ပညာရေး ၊ မြို့ပြအခြေအနေ ၊ လူ့အဖွဲ့အစည်းနှင့် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများအတွက် များစွာ နှောင့်နှေးကြန့်ကြာမှုများရှိခဲ့ပါသည်။ COVID-19 ကပ်ရောဂါကြောင့် ကျယ်ပြန့်ဆိုးရွားစွာ ထိခိုက်ခဲ့သည့် ကျန်းမာရေး ၊ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ နစ်နာမှုများအပေါ် တုံ့ပြန်လုပ်ဆောင်ချက် အနေဖြင့် ကျွန်ုပ်တို့ ၂၀၂၀ ခုနှစ် ဧပြီလ ၁ ရက်နေ့ တွင် စီမံခန့်ခွဲရေးအမိန့်ကြေညာစာအမှတ် ၂၀၂၀-၃၃ ကို ထုတ်ပြန်ကြေညာလိုက်သည်။ ယခုအမိန့်စာအား ၁၉၆၃ ခုနှစ် မီချီဂန်ဖွဲ့စည်းပုံဥပဒေ အပိုဒ် ၅ အပိုင်း ၁ နှင့်အတူ အရေးပေါ် စီမံဆောင်ရွက်ရေး အက်ဥပဒေ နှင့် ၁၉၄၅ ခုနှစ် အစိုးရအရေးပေါ်လုပ်ပိုင်ခွင့်အာဏာများအက်ဥပဒေအရ မီချီဂန်ပြည်နယ်ကို ဘေးအန္တရာယ်ရှိသည့် အရေးပေါ် ပြည်နယ်အဖြစ် စီမံခန့်ခွဲရေးအမိန့်ကြေညာစာ ၂၀၂၀-၄ အပေါ်တွင် ထပ်မံတိုးချဲ့ ကြေညာလိုက်ခြင်းဖြစ်သည်။

GEORGE W. ROMNEY BUILDING • 111 SOUTH CAPITOL AVENUE • LANSING, MICHIGAN 48909

[www.michigan.gov](http://www.michigan.gov) ငှာနတွင်း၌ ပုံနှိပ်သည်

အရေးပေါ်စီမံဆောင်ရွက်ရေးအက်ဥပဒေသည် “ဥပဒေ MCL 30.403(1)-(2)၏ စွမ်းအားနှင့် အကျိုးသက်ရောက်မှုရှိသည့် အမိန့်စာများ၊ ကြေညာချက်များနှင့် ညွှန်ကြားချက်များ” မှတစ်ဆင့် မြို့တော်ဝန်မှ ဆောင်ရွက်နိုင်သော “သဘာဝဘေးအန္တရာယ် သို့မဟုတ် အရေး ပေါ်အခြေအနေကိစ္စဖြစ်ပေါ်သည့် အဆိုပါပြည်နယ် သို့မဟုတ် အဆိုပါ ပြည်နယ်ရှိ နေထိုင်သူများအတွက် အန္တရာယ်များနှင့် ကိုင်တွယ် ဖြေရှင်း”ရန် ကြီးမားသောလုပ်ပိုင်ခွင့်အာဏာများနှင့် တာဝန်များကို မြို့တော်ဝန်ထံသို့ အပ်နှင်းပါသည်။ အလားတူစွာပင် အရေးပေါ်အခြေအနေအား ကြေညာပြီးသည့်နောက် “မြို့တော်ဝန်အနေဖြင့် ဖြစ်ပွားရာနေရာအတွင်း အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်ရန် သို့မဟုတ် အရေးပေါ်အခြေ အနေကို ထိန်းချုပ်ရန် လိုအပ်သည်ဟု ယူဆပါက သက်ဆိုင်ရာအမိန့်များ၊ စည်းမျဉ်း စည်းကမ်းများကို ချမှတ်နိုင်ကြောင်း “1945 မြို့တော်ဝန်အရေးပေါ်လုပ်ပိုင်ခွင့်အာဏာများဥပဒေတွင် ဖော်ပြထားသည်။ MCL 10.31(1)။

၂၀၂၀ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင်၊ လိုင်စင်နှင့် မှတ်ပုံတင်ခြင်းဆိုင်ရာသက်တမ်းတိုးခြင်းများမပါဝင်သော “အရေးကြီးဝန်ဆောင်မှုများ” အတွက်သာ ပြည်နယ်ရုံး၏ ရုံးခွဲများကို ကြားရက်များတွင် ဖွင့်ထားပေးမည်ဖြစ်ကြောင်း မီချီဂန်ပြည်နယ်အတွင်းရေးမှူး က ကြေညာ ခဲ့ပါသည်။ ဤလုပ်ဆောင်ချက်သည် COVID-19 ပျံ့ပွားမှုကို လျော့ပါးစေရန်၊ အများပြည်သူကျန်းမာရေးကို ကာကွယ်ရန်၊ နှင့် ခုခံအားနည်းသော မီချီဂန်ဒေသခံများကို ပဓာနကျသောကာကွယ်မှုများ ဖြည့်ဆည်းပေးရန် ကောင်းစွာစီစဉ်ထားသည့် လိုအပ်သောအရာဖြစ်သော် လည်း အချို့သောသူများအတွက် ၎င်းတို့၏ လိုင်စင် သို့မဟုတ် မှတ်ပုံတင်ခြင်းကို အချိန်မီသက်တမ်းမတိုးနိုင်မှုများကို ဖြစ်စေနိုင်ပါသည်။ ဤအကျပ်အတည်းကာလအတွင်း ရှင်သန်နေသူများအတွက် လိုအပ်သောသွားလာနိုင်မှုကို ထောက်ပံ့ပေးရန်၊ နှင့် ပဓာနကျ သောအထောက်အပံ့များကို သယ်ပို့ပေးနေသည့်ယာဉ်မောင်းများအနေဖြင့် ပြည်နယ်ဆောင်ရွက်ချက်များတွင် ယာယီကန့်သတ်ချက်များရှိနေစေကာမူ ထိုသို့ဆက်လက်လုပ်ဆောင်နိုင်စေရန်၊ ဤပြည်နယ်ရှိ အချို့သော အော်ပရေတာနှင့် ကိုယ်ပိုင်ကားမောင်းသူများ၏ လိုင်စင်များ၊ ပြည်နယ်မှတ်ပုံတင်များ နှင့် မော်တော်ယာဉ်မှတ်ပုံတင်ခြင်းများ၏ တရားဝင်မှုသက်တမ်းကို ယာယီထပ်တိုးပေးထားရန်မှာ အကျိုးအကြောင်းဆီလျော်ပြီး လိုအပ်ပါသည်။

၁၉၆၃ ခုနှစ် မီချီဂန်ဖွဲ့စည်းပုံဥပဒေ နှင့် မီချီဂန်ဥပဒေတို့နှင့်အညီ ကျွန်ုပ်တို့အောက်ဖော်ပြပါအတိုင်း အမိန့်ထုတ်ပြန်လိုက်သည်-

- ၁။ ဘေးအန္တရာယ်ရှိသည့် အရေးပေါ်ပြည်နယ်အဖြစ်ကြေညာထားစဉ်အတွင်း လူတစ်ဦးချင်းစီတိုင်းသည် အွန်လိုင်းမှတစ်ဆင့် [www.michigan.gov/sos/](http://www.michigan.gov/sos/) တွင် မော်တော်ယာဉ်မှတ်ပုံတင်ခြင်း သို့မဟုတ် လိုင်စင်သက်တမ်းတိုးခြင်းတို့ကို ပြီးစီးအောင် အကောင်းဆုံးလုပ်ဆောင်ရပါမည်။
- ၂။ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ၂၀၂၀ ခုနှစ်၊ မေလ ၃၁ ရက်နေ့ကြားတွင် သက်တမ်းကုန်သွားသော သို့မဟုတ် သက်တမ်းကုန်မည်ဖြစ်သော ပြည်နယ်မှတ်ပုံတင်ကဒ်၏တရားဝင်မှုသက်တမ်းကို ၂၀၂၀ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မတိုင်မီတွင် သက်တမ်းတိုးရန်လိုအပ်သည်ဟူသည့် မွမ်းမံပြင်ဆင်ထားသော 1972 PA 222 ၏ ပုဒ်မ ၂ (ပြည်နယ် မှတ်ပုံတင်ကဒ်)၊ MCL 28.292 ကို တင်းကြပ်စွာလိုက်နာရမှုအား ယာယီဆိုင်းငံ့လိုက်ပါသည်။
- ၃။ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ၂၀၂၀ ခုနှစ်၊ မေလ ၃၁ ရက်နေ့ကြားတွင် သက်တမ်းကုန်သွားသော သို့မဟုတ် သက်တမ်းကုန်မည်ဖြစ်သော အော်ပရေတာများ၏လိုင်စင် သို့မဟုတ် ကိုယ်ပိုင်ကားမောင်းသူများ၏လိုင်စင် တရားဝင်မှုသက်တမ်းကို ၂၀၂၀ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မတိုင်မီတွင် သက်တမ်းတိုးရန်လိုအပ်သည်ဟူသည့် မီချီဂန်ပြည်နယ် မော်တော်ယာဉ်စည်းမျဉ်း၊ 1949 PA 300၊ ၏ ပုဒ်မ 309 နှင့် 314 ပြင်ဆင်ချက်အဖြစ် MCL 257.309 နှင့် 257.314၊ ကို တင်းကြပ်စွာ လိုက်နာရမှုအား ယာယီဆိုင်းငံ့လိုက်ပါသည်။

၄။ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၃၀ ရက်မတိုင်မီအထိ အုပ်စု A ၊ အုပ်စု B ၊ သို့မဟုတ် အုပ်စု C သတ်မှတ်ချက်တွင်ပါသော အော်ပရေတာ များ သို့မဟုတ် ကိုယ်ပိုင်ကားမောင်းသူများ၏ လိုင်စင်ကိုင်ဆောင်မှုများအတွက် သက်ဆိုင်သော ဆေးဘက်ဆိုင်ရာ အသိအမှတ်ပြုမှု လိုအပ်ချက်တစ်စုံတစ်ရာကို ဆိုင်းငံ့ထားရန်လိုအပ်မှုကြောင့် မီချီဂန်ပြည်နယ် မော်တော်ယာဉ်စည်းမျဉ်း၏ ပုဒ်မ 303 နှင့် 312f၊ MCL 257.303 နှင့် 257.312f၊ ကို တင်းကြပ်စွာလိုက်နာမှုအား ယာယီဆိုင်းငံ့လိုက်ပါသည်။ မဟုတ်ပါက ဆေးဘက်ဆိုင်ရာ အသိအမှတ်ပြုမှုကို ယူဆောင်လာရန်လိုအပ်နိုင်သူများသည် ၂၀၂၀ ခုနှစ်၊ မတ်လ ၁ ရက်နေ့၌ သို့မဟုတ် ၎င်းနောက်တွင် သက်တမ်းကုန်သွားသော အကျိုးဝင်သည့် ဆေးဘက်ဆိုင်ရာအသိအမှတ်ပြုမှု မိတ္တူစာရွက်ကို ယူဆောင်လာရပါမည်။

၅။ ထို လုပ်ငန်းသုံးမော်တော်ယာဉ်တွင် ၂၀၂၀ ခုနှစ်၊ မတ်လ ၁ ရက်နေ့၌ သို့မဟုတ် ၎င်းနောက်တွင် သက်တမ်းကုန်မည့် အကျိုးဝင်သည့် မော်တော်ယာဉ်မှတ်ပုံတင်မှုရှိနေသရွေ့၊ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ မတိုင်မီအထိ အကျိုးဝင်သော မော်တော်ယာဉ် မှတ်ပုံတင်မှုရှိထားသော လုပ်ငန်းသုံးမော်တော်ယာဉ်ကိုမောင်းနှင်ရန် အုပ်စု A၊ အုပ်စု B၊ သို့မဟုတ် အုပ်စု C သတ်မှတ်ချက် တွင်ပါသော အော်ပရေတာ သို့မဟုတ် ကိုယ်ပိုင်ကားမောင်းသူ၏ လိုင်စင်ကိုင်ဆောင်မှုကို ခွင့်ပြုပေးရန် လိုအပ်မှုကြောင့် မီချီဂန်ပြည်နယ်မော်တော်ယာဉ်စည်းမျဉ်း၏ ပုဒ်မ 216၊ 257.216၊ နှင့်ဆိုင်သော စည်းကမ်းများနှင့် လုပ်ငန်းစဉ်များကို တင်းကြပ်စွာလိုက်နာမှုအား ယာယီဆိုင်းငံ့လိုက်ပါသည်။

၆။ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မတိုင်မီအထိ၊ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ သို့မဟုတ် ၎င်းနောက်တွင် သက်တမ်းကုန်မည့် မော်တော်ယာဉ်မှတ်ပုံတင်ခြင်း၊ အော်ပရေတာ လိုင်စင်၊ သို့မဟုတ် ကိုယ်ပိုင်ယာဉ်မောင်းနှင်သူ လိုင်စင်များဖြင့် ယာဉ်မောင်းနှင်ခြင်းသည် မီချီဂန်ပြည်နယ်မော်တော်ယာဉ် စည်းမျဉ်းကို ချိုးဖောက်ခြင်းမျိုးမဟုတ်ပါ။ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လည် သက်တမ်းတိုးမည်ဖြစ်သရွေ့၊ ပြည်နယ် ရုံးသည် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ၂၀၂၀ ခုနှစ်၊ မေလ ၃၁ရက်နေ့ ကြားတွင် သက်တမ်းကုန်သွားသော လိုင်စင် သို့မဟုတ် မှတ်ပုံတင်သက်တမ်းတိုးခြင်းအတွက် နောက်ကျကြေးကို သတ်မှတ်ဆုံးဖြတ်ခြင်း မပြုရပါ။ ဤအမိန့်အောက်ရှိ မည်သည့်အရာမဆိုသည် ပြည်နယ်အတွင်းရေးမှူးအား အော်ပရေတာ သို့မဟုတ် ကိုယ်ပိုင်ယာဉ်မောင်းသူ၏ လိုင်စင်၊ လုပ်ငန်း ဆိုင်ရာသင်ယူလေ့လာသူပါမစ်၊ မော်တော်ယာဉ်ရွေးချယ်သတ်မှတ်ခြင်းများကို ဆိုင်းငံ့ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း၊ သို့မဟုတ် မီချီဂန်ပြည်နယ်မော်တော်ယာဉ်စည်းမျဉ်းအရ အော်ပရေတာ သို့မဟုတ် ကိုယ်ပိုင်ကား မောင်းသူ၏လိုင်စင်ကို အတည်ပြုခြင်းတို့အား တားမြစ်ပါသည်။

၇။ ဤအမိန့်၏ ပုဒ်မ ၃ ၊ ၄ ၊ ၅ နှင့် ၆ တို့ရှိ လျှော့ပေါ့ပေးမှုများသည် အောက်ဖော်ပြပါပုဂ္ဂိုလ်များနှင့် သက်ဆိုင်ခြင်းမရှိပါ-

- (က) ယာဉ်စည်းကမ်းရာဇဝတ်မှုများကြောင့် ၎င်းတို့၏ယာဉ်မောင်းနှင်ခွင့်များကို ဆိုင်းငံ့ သို့မဟုတ် ဖျက်သိမ်းခံထားရသူ။
- (ခ) နောက်ဆုံးဆေးဘက်ဆိုင်ရာအသိအမှတ်ပြုမှု ထုတ်ပြန်ထားစဉ်ကတည်းက လုပ်ငန်းသုံးမော်တော်ယာဉ် မောင်းနှင်ရန် အရည်အချင်းပြည့်မီခြင်းမရှိသော ဆေးကုသမှုဆိုင်ရာအခြေအနေရှိနေသူ။
- (ဂ) နောက်ဆုံး ဆေးဘက်ဆိုင်ရာအသိအမှတ်ပြုမှုကို ထုတ်ပြန်စဉ်ကတည်းက ဖက်ဒရယ်မော်တာကယ်ရီယာ ဘေးကင်းရေးဆိုင်ရာ စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ လွတ်ငြိမ်းခွင့် သို့မဟုတ် စွမ်းဆောင်ရည်အကဲဖြတ်မှုကို လိုအပ်သောအခြေအနေ ရှိနေသောသူ။

၈။ ဤအမိန့်စာသည် ချက်ခြင်းသက်ရောက်မှုရှိသည်။



ကျွန်ုပ်ကိုယ်တိုင် မိချီဂန်ပြည်နယ်၏ ကြီးမားသောတံဆိပ်ရိုက်နှိပ်ကာ ထုတ်ပြန်ခြင်းဖြစ်ပါသည်။

နေ့စွဲ- ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့  
အချိန်- ည ၈ နာရီ ၁၉ မိနစ်

---

GRETCHEN WHITMER  
မြို့တော်ဝန်

မြို့တော်ဝန်၏လွှဲအပ်ချက်အရ

---

ပြည်နယ်အတွင်းရေးမှူး

